


# Deh Thihi deh Ja oh kuh Bweh Bweh

အဝှမ်းကိုယ်စီရှိကြသည်









D plā nū G'shá, B'nehmī,  
Htohdī, T'khí leh' Cohbuhna  
meh' kho' meh' kheh' loh'.

တစ်ခါက ဆင်၊ ကျွဲရိုင်း၊ တောဝက်၊ ချေ နှင့်  
သာလိကာတို့ မိတ်ဆွေဖွဲ့နေကြတယ်။



G'shá dhó dhoh̄ leh',  
khhókhō nū, y miñ a khō dhō  
á dhō g dō loh̄.


ဆင်က “ကုန်းပေါ်မှာ ငါကအားအကြီးဆုံးပဲ”  
လို့ပြောတယ်။



B'nehmī, dhoh̄ lā kuh̄ a neh̄  
leh̄, y khō dhō á dhō.


ကျွဲရိုင်းက “ငါလည်း ခွန်အားကြီးတယ်”  
လို့ပြောတယ်။






Htoḥḍī dhó, dhoḥ kuḥ leh',  
yeh' miḥ miḥ, y khō y á dhō.

တောဝက်ကလည်း “ငါလည်း ခွန်အားကြီးပါတယ်”  
လို့ပြောတယ်။




Mé miḥ̄ leh̄, T'khí dhó,  
j shī loh̄ có, J thā shīlā j neh̄.

ချေက “ငါ့မှာ သူတို့လိုခွန်အားမရှိပါလား”  
လို့တွေးမိတယ်။



Bheh̄ d nī nū, c dhoh̄ leh̄  
luh̄wā k khoḥ́ cweh̄ pró.


တစ်နေ့ကျတော့ “အပြေးပြိုင်ကြစို့”လို့ ပြောကြတယ်။



Coḥbhuhñā bhe', meḥ í ceḥ  
leḥ, mā.


သာလိကာက “ နိဗ္ဗာန် ”  
လုပ်ပေးတယ်။






C cweh̄ dō ló, loh̄dō d bū nū,  
G'shá, B'neh̄mī leh̄ Htoh̄dī  
lá nū, blebhā t ní noh̄.

သုတို့တွေအားလုံး ချောက်တစ်နေရာရောက်တော့  
ဆင်၊ ကျွဲရိုင်း၊ တောဝက်တို့က မကျော်နိုင်တော့ဘူး။




A blebhā ní miḥ,  
T'khí d dhó loh.

ချေတစ်ကောင်ပဲ ကျော်နိုင်ခဲ့တယ်။



T'khí dhó shī bheñshá,  
j dheñthih̄ dheñjā oh̄ a ceñ,  
c blebhā ní, có c thā shīlā  
j neñ nū, heñmeñ gé loh̄.

ချေက အကောင်သေးပေမဲ့  
သုအစွမ်းအစနဲ့ ကျော်လွှားနိုင်ခဲ့တယ်။  
သုရဲ့အားငယ်စိတ်တွေလည်း ပျောက်သွားတယ်။



ဘွဲ့ကရင် စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။



**H&M FOUNDATION**

